



ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အစိုးရ
 ပို့ဆောင်ရေးဝန်ကြီးဌာန
 ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန

အမိန့်ကြော်ငြာစာအမှတ် ၂/၂၀၁၃

၁၃၇၅ ခုနှစ်၊ နယုန်လဆုတ် ၁၁ ရက်
 (၂၀၁၃ ခုနှစ်၊ ဇူလိုင်လ ၄ ရက်)

ပို့ဆောင်ရေးဝန်ကြီးဌာနကဖွဲ့စည်းထားသည့်
 စာမေးပွဲဘုတ်အဖွဲ့ (Board of Examination) များ ဆောင်ရွက်ရမည့်
 ရေးဖြေစာမေးပွဲများ ကျင်းပစစ်ဆေးခြင်းဆိုင်ရာ လမ်းညွှန်ချက်များ

၁။ ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနသည် မြန်မာနိုင်ငံကုန်သည်သင်္ဘောအက်ဥပဒေ ပုဒ်မ ၂၉၄၊ ပုဒ်မခွဲ(ခ)နှင့် ရေယာဉ်မှူး၊ အရာရှိများနှင့် သင်္ဘောသားများ၏ ကျွမ်းကျင်မှုနှင့် တတ်ကျွမ်းမှုလက်မှတ်များ ထုတ်ပေးခြင်းဆိုင်ရာ နည်းဥပဒေများ၏ အခန်း (၄)ပါ ပြဋ္ဌာန်းချက်များအရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ပို့ဆောင်ရေးဝန်ကြီးဌာန၏ သဘောတူညီချက်ဖြင့် ဤအမိန့်ကြော်ငြာစာကို ထုတ်ပြန်လိုက်သည်။

၂။ ဤအမိန့်ကြော်ငြာစာသည် ရေယာဉ်မှူး၊ ရေကြောင်းအရာရှိများ၊ ရေကြောင်းအင်ဂျင်နီယာအရာရှိများ၏ ရေးဖြေစာမေးပွဲများ စစ်ဆေးရာတွင် ပို့ဆောင်ရေးဝန်ကြီးဌာနက ဖွဲ့စည်းထားသည့် ကုန်းပတ်အရာရှိ ကျွမ်းကျင်မှုလက်မှတ်စာမေးပွဲဘုတ်အဖွဲ့နှင့် ရေကြောင်းအင်ဂျင်နီယာ အရာရှိ ကျွမ်းကျင်မှုလက်မှတ် စာမေးပွဲဘုတ်အဖွဲ့များက စာမေးပွဲကျင်းပစစ်ဆေးခြင်းဆိုင်ရာလမ်းညွှန်ချက်များဖြစ်သည်။

ကျင်းပရမည့် ရေးဖြေစာမေးပွဲများ

၃။ စာမေးပွဲဘုတ်အဖွဲ့ (Board of Examination) များသည် အောက်ပါကျွမ်းကျင်မှုလက်မှတ်ဆိုင်ရာ ရေးဖြေစာမေးပွဲများကို ကျင်းပရမည်-

- (က) ကုန်းပတ်အရာရှိ အဆင့် (၁)နှင့် (၂) ပူးတွဲ
- (ခ) ကုန်းပတ်အရာရှိ အဆင့် (၃)
- (ဂ) ကုန်းပတ်အရာရှိ အဆင့် (၄)
- (ဃ) ကုန်းပတ်အရာရှိ အဆင့် (၅)
- (င) ရေကြောင်းအင်ဂျင်နီယာအရာရှိ အဆင့် (၁) နှင့် (၂) ပူးတွဲ
- (စ) ရေကြောင်းအင်ဂျင်နီယာအရာရှိ အဆင့် (၃)
- (ဆ) လျှပ်စစ်နည်းပညာအရာရှိ (ETO)

စစ်ဆေးရမည့် ရေးဖြေဘာသာရပ်များ

၄။ စာမေးပွဲဘုတ်အဖွဲ့ (Board of Examination) များသည် သက်ဆိုင်ရာ ကျွမ်းကျင်မှု လက်မှတ်ရေးဖြေစာမေးပွဲများတွင် အောက်ပါဘာသာရပ်များကို စစ်ဆေးရမည်-

(က) ကုန်းပတ်အရာရှိ အဆင့် (၁)နှင့် (၂) ပူးတွဲ ရေးဖြေစာမေးပွဲ

- (၁) Navigation
- (၂) Maritime Legislative Requirements
- (၃) Cargo Handling, Stability and Shipboard Operations

(ခ) ကုန်းပတ်အရာရှိ အဆင့် (၃) ရေးဖြေစာမေးပွဲ

- (၁) Practical Navigation
- (၂) General Ship Knowledge

(ဂ) ကုန်းပတ်အရာရှိ အဆင့် (၄) ရေးဖြေစာမေးပွဲ

- (၁) Navigation
- (၂) Maritime Legislative Requirements
- (၃) Cargo Handling, Stability and Shipboard Operations

(ဃ) ကုန်းပတ်အရာရှိ အဆင့် (၅) ရေးဖြေစာမေးပွဲ

- (၁) Practical Navigation
- (၂) General Ship Knowledge

(င) ရေကြောင်းအင်ဂျင်နီယာအရာရှိ အဆင့် (၁) နှင့် (၂) ပူးတွဲ ရေးဖြေစာမေးပွဲ

- (၁) Marine Engineering Knowledge (General)
- (၂) Marine Engineering Knowledge (Motor)
- (၃) Marine Electro-technology
- (၄) Naval Architecture and Ship Construction

(စ) ရေကြောင်းအင်ဂျင်နီယာအရာရှိ အဆင့် (၃) ရေးဖြေစာမေးပွဲ

- (၁) Marine Engineering Knowledge (General)
- (၂) Marine Engineering Knowledge (Motor)
- (၃) Marine Electro-technology
- (၄) Naval Architecture and Ship Construction

(ဆ) လျှပ်စစ်နည်းပညာအရာရှိ (ETO) ရေးဖြေစာမေးပွဲ

- (၁) Electrical, Electronic and Control
- (၂) Maintenance and Repair

စာမေးပွဲများကျင်းပခြင်း

၅။ ကုန်းပတ်အရာရှိနှင့် ရေကြောင်းအင်ဂျင်နီယာအရာရှိများ၏ ကျွမ်းကျင်မှုလက်မှတ်အတွက် စာမေးပွဲဘုတ်အဖွဲ့ (Board of Examination) ရေးဖြေစာမေးပွဲများကျင်းပခြင်းကို နှစ်စဉ် အောက်ပါလများတွင် ဆောင်ရွက်ရမည်-

- (က) ဇူလိုင်လ
- (ခ) နိုဝင်ဘာလ
- (ဂ) မတ်လ

စာမေးပွဲကျင်းပစစ်ဆေးခြင်းဆိုင်ရာများ စီမံဆောင်ရွက်ခြင်း

၆။ စာမေးပွဲဘုတ်အဖွဲ့များသည် စာမေးပွဲကျင်းပခြင်းဆိုင်ရာ ရုံးလုပ်ငန်းကိစ္စရပ်များကို ဆောင်ရွက်နိုင်ရန် ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန၏ ရေကြောင်းဌာနခွဲနှင့် ရေကြောင်းအင်ဂျင်နီယာဌာနခွဲတို့အောက်ရှိ စာမေးပွဲဌာနစိတ်များမှ ဝန်ထမ်းများကို တာဝန်ပေးနိုင်သည်။ ထို့အပြင်စာမေးပွဲဘုတ်အဖွဲ့များသည် စာမေးပွဲခန်းမအတွင်း စာမေးပွဲဖြေဆိုသူများကို ကြီးကြပ်ရန် စာမေးပွဲကြီးကြပ်သူများ သတ်မှတ်တာဝန်ပေးထားရမည်။ ထိုသို့သတ်မှတ်ရာတွင် မြန်မာနိုင်ငံ ရေကြောင်းပညာတက္ကသိုလ်၊ မြန်မာနိုင်ငံကုန်သွယ် ရေကြောင်းကောလိပ်တို့မှ ဆရာ၊ ဆရာမများ၊ ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများကိုသတ်မှတ် တာဝန် ပေးနိုင်သည်။ သက်ဆိုင်ရာ စာမေးပွဲအလိုက် စာမေးပွဲဖြေဆိုနေစဉ် ကိစ္စအဝဝအား စာမေးပွဲဘုတ်အဖွဲ့မှ စီမံခန့်ခွဲပေးရမည်။ စာမေးပွဲဘုတ်အဖွဲ့သည်လိုအပ်ပါက စာမေးပွဲကြီးကြပ်သူ များကို ညွှန်ကြားချက်များ ထုတ်ပြန်ပေးရမည်။

စာမေးပွဲဖြေဆိုခွင့် လျှောက်ထားခြင်း

၇။ စာမေးပွဲဖြေဆိုခွင့်လျှောက်ထားခြင်းကို ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၏ ရေကြောင်းဌာနခွဲနှင့် ရေကြောင်းအင်ဂျင်နီယာ ဌာနခွဲတို့အောက်ရှိ စာမေးပွဲဌာနစိတ်များတွင် စာမေးပွဲမကျင်းပမီ အနည်းဆုံး (၂)ပတ် ကြိုတင်၍ အောက်ပါ စာရွက်စာတမ်းများနှင့်အတူ လျှောက်ထားစေရမည်-

- (က) Accepted for Qualified Sea Service ထောက်ခံစာမူရင်း
- (ခ) သင်တန်းဌာနများတွင် အောင်မြင်ခဲ့သည့် ဘာသာရပ်အလိုက် အမှတ်စာရင်းနှင့် သက်ဆိုင်ရာ သင်တန်းဌာန၏ ကျွမ်းကျင်မှုလက်မှတ်အတွက် သင်တန်းပြီးဆုံး ကြောင်း လက်မှတ်
- (ဂ) ၆ လအတွင်း စစ်ဆေးထားသော Eye Test မူရင်း၊ မိတ္တူ
- (ဃ) ကုန်းပတ်အရာရှိ အဆင့် (၃)နှင့် (၅) ကျွမ်းကျင်မှု လက်မှတ် စာမေးပွဲဖြေဆိုရန် အတွက် EDH လက်မှတ် မူရင်း၊ မိတ္တူ
- (င) BoE ထပ်မံဖြေဆိုသူများအတွက် နောက်ဆုံးဖြေဆိုခဲ့သည့် BoE Result Sheet

- (စ) ကုန်းပတ်အရာရှိ အဆင့် (၁)၊ (၂)၊ (၄) ကျွမ်းကျင်မှုလက်မှတ်နှင့် ရေကြောင်းအင်ဂျင်နီယာ အရာရှိ အဆင့် (၁)နှင့် (၂)ကျွမ်းကျင်မှုလက်မှတ် စာမေးပွဲ ဖြေဆိုရန်အတွက် CoC လက်မှတ်မူရင်း၊ မိတ္တူ
- (ဆ) လျှပ်စစ်နည်းပညာအရာရှိ (ETO) ကျွမ်းကျင်မှုလက်မှတ် စာမေးပွဲ ဖြေဆိုရန်အတွက် AEO Fit လက်မှတ် သို့မဟုတ် လျှပ်စစ်နည်းပညာ သင်တန်းသား တတ်ကျွမ်းမှုလက်မှတ် သို့မဟုတ် လျှပ်စစ်နည်းပညာအရာရှိ အလုပ်ရုံကျွမ်းကျင်မှုသင်တန်းအောင်လက်မှတ်မူရင်း၊ မိတ္တူ
- (ဇ) CDC မိတ္တူ
- (ဈ) ဓါတ်ပုံ (၄) ပုံ
- (ည) ကိုယ်ရေးရာဇဝင် အကျဉ်းချုပ်
- (ဋ) စာမေးပွဲကြေး

စာမေးပွဲကြေး

၈။ စာမေးပွဲဖြေဆိုမည့်သူများထံမှ စာမေးပွဲကြေးအဖြစ် အောက်ပါနှုန်းထားများ အတိုင်း ကောက်ခံ၍ စာမေးပွဲတုတ်အဖွဲ့ ရန်ပုံငွေ၏ သက်ဆိုင်ရာငွေစာရင်းသို့ ပေးသွင်းရမည်-

(က) ကုန်းပတ်အရာရှိနှင့် ရေကြောင်းအင်ဂျင်နီယာအရာရှိ အဆင့် (၁)နှင့် (၂)	၅၀၀၀၀/-
(ခ) ကုန်းပတ်အရာရှိ အဆင့် (၃)၊ ရေကြောင်းအင်ဂျင်နီယာ အရာရှိ အဆင့် (၃)နှင့် လျှပ်စစ်နည်းပညာအရာရှိ (ETO)	၄၀၀၀၀/-
(ဂ) ကုန်းပတ်အရာရှိ အဆင့် (၄)	၃၀၀၀၀/-
(ဃ) ကုန်းပတ်အရာရှိ အဆင့် (၅)	၂၀၀၀၀/-

စာမေးပွဲတုတ်အဖွဲ့၏ တာဝန်နှင့် ဝတ္တရားများ

- ၉။ (က) စာမေးပွဲကျင်းပမည့် အချိန်၊ နေရာသတ်မှတ်ခြင်း။ စာမေးပွဲတုတ် အဖွဲ့များသည် စာမေးပွဲကျင်းပမည့် အချိန်၊ နေရာနှင့် စာမေးပွဲ အချိန်စာရင်းကို သတ်မှတ်၍ စာမေးပွဲမကျင်းပမီ အနည်းဆုံး (၂) ပတ်ကြိုတင်၍ ထုတ်ပြန်ကြေငြာပေးရမည်။
- (ခ) စာမေးပွဲဖြေဆိုခွင့်ရသူများအားကြေငြာပေးခြင်း။ စာမေးပွဲတုတ် အဖွဲ့များသည် ရေးဖြေ ဖြေဆိုခွင့်ရရှိသူများနှင့် ဖြေဆိုရမည့် ဘာသာရပ်စာရင်းကို စာမေးပွဲ မကျင်းပမီ အနည်းဆုံး (၁) ပတ်ကြိုတင် ထုတ်ပြန်ကြေငြာ၍ စာမေးပွဲ ဖြေဆိုခွင့်ကိစ္စများကို စာမေးပွဲ မကျင်းပမီ ထုတ်ပေးရမည်။
- (ဂ) စာမေးပွဲကျင်းပမည့် အခန်းများ စီစဉ်ခြင်း။ စာမေးပွဲဖြေဆိုခြင်းများတွင် မသမာမှုများ မရှိစေရန် စာမေးပွဲဖြေဆိုမည့် ထိုင်ခုံနေရာချထားမှုကို စာမေးပွဲတုတ်အဖွဲ့များက စနစ်တကျ စီစဉ်ပေးရမည်။ သင်တန်းကျောင်းတစ်ခုတည်းမှ ဖြေဆိုသူများအား အတူတကွ နေရာချထားခြင်းမရှိစေရန် စီမံထားရမည်။

(ဃ) **စာမေးပွဲဘုတ်အဖွဲ့များ၏ ရန်ပုံငွေသုံးစွဲခြင်း။** စာမေးပွဲ ဘုတ်အဖွဲ့များ သည် ကျင်းပသည့် စာမေးပွဲများအတွက် ကောက်ခံရရှိသည့် စာမေးပွဲကြေးများကို ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၏ စီမံရေးဌာနခွဲအောက်ရှိ ဘဏ္ဍာရေး ဌာနစုတွင် ရေကြောင်းဌာနခွဲနှင့် ရေကြောင်းအင်ဂျင်နီယာ ဌာနခွဲတို့၏ "စာမေးပွဲ ဘုတ်အဖွဲ့ရန်ပုံငွေ" များအဖြစ် သီးခြားငွေစာရင်းများဖွင့်လှစ်၍ ထိန်းသိမ်းထားရှိရမည်။ အဆိုပါ ရန်ပုံငွေများမှ သက်ဆိုင်ရာ စာမေးပွဲကြီးကြပ်သူများကို ကြီးကြပ်ခံ အဖြစ် အရာထမ်းတစ်ဦးလျှင် တစ်ရက်အတွက် ၆၀၀၀/- နှုန်းဖြင့်လည်းကောင်း၊ အမှုထမ်းတစ်ဦးလျှင် တစ်ရက်အတွက် ၄၀၀၀/- နှုန်းဖြင့်လည်းကောင်း တွက်ချက် ထုတ်ပေးရမည်။ သက်ဆိုင်ရာ စာမေးပွဲများကို ကြီးကြပ်မည့် အရာထမ်းနှင့် အမှုထမ်း များစာရင်းကို စာမေးပွဲဘုတ်အဖွဲ့ဝင်များ၏ သဘောတူညီချက်ဖြင့် အတည်ပြုထား ရမည်။ ထို့အပြင် စာမေးပွဲကျင်းပခြင်းနှင့် သက်ဆိုင်သည့် ကိစ္စရပ်များတွင် အသုံးပြု သည့် ကုန်ကျစရိတ်များကို စာမေးပွဲဘုတ်အဖွဲ့ဝင်များ၏ သဘောတူညီချက်ဖြင့် စာမေးပွဲဘုတ်အဖွဲ့ ရန်ပုံငွေများမှ ထုတ်ယူသုံးစွဲရမည်။ စာမေးပွဲ အဖြေလွှာ စစ်ဆေးသူများကို စစ်ဆေးခအဖြစ် တစ်စောင်လျှင် ၂၅၀၀/-နှုန်းဖြင့် သက်ဆိုင်ရာ စာမေးပွဲဘုတ်အဖွဲ့ ရန်ပုံငွေမှ ထုတ်ပေးရမည်။ စာမေးပွဲဘုတ်အဖွဲ့များ၏ ရန်ပုံငွေ စာရင်းဖွင့်လှစ်ဆောင်ရွက်ခြင်းကို စာရင်းစစ်ဆေးခြင်းဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာ ပြေစာများနှင့်တကွ ထိန်းသိမ်းထားရှိရမည်။ စာမေးပွဲဘုတ်အဖွဲ့များ ဖွဲ့စည်းခြင်းတွင် ပြင်ပမှ ရေယာဉ်မှူး (နိုင်ငံခြားသွား) နှင့် အင်ဂျင်နီယာမှူး (နိုင်ငံခြားသွား) တို့အား ထည့်သွင်းဖွဲ့စည်း တာဝန်ပေးအပ်ထားပါက အဆိုပါပုဂ္ဂိုလ်များ၏ ကြီးကြပ်ခ (Supervision Fees) အဖြစ်သက်ဆိုင်ရာ စာမေးပွဲကြေးများ၏ ၂၀% မှ အချိုးကျ ထောက်ပံ့နိုင်ရေးအတွက် သက်ဆိုင်ရာစာမေးပွဲဘုတ်အဖွဲ့ ရန်ပုံငွေများမှ ထုတ်ယူ သုံးစွဲရမည်။

(င) **စာမေးပွဲမေးခွန်းနှင့် စံပြုအဖြေများ ပြုစုခြင်း။** စာမေးပွဲဘုတ် အဖွဲ့များသည် သက်ဆိုင်ရာ စာမေးပွဲ မေးခွန်းများအား အစုံလိုက် စုံလင်စွာပြုစုပြီး စနစ်တကျ ချိတ်ပိတ်၍ သတ်မှတ်ထားသည့် နေရာတွင် သိမ်းဆည်းထားရမည်။ စာမေးပွဲ ဖြေဆိုရမည့် အချိန်မတိုင်မီ ၃ နာရီ ကြိုတင်၍ ပြုစုထားသည့် မေးခွန်းများမှ ဖြေဆိုရ မည့် မေးခွန်းအား မဲနှိုက်ရွေးချယ်၍ မိတ္တူကူးပြီး စာမေးပွဲစစ်ဆေးခြင်း ဆောင်ရွက်ရ မည်။ စစ်ဆေးခဲ့သည့် မေးခွန်း၏ စံပြုအဖြေလွှာနှင့် အမှတ်ပေးစည်းမျဉ်းတို့ကို စာမေးပွဲ ဘုတ်အဖွဲ့များက အဖြေလွှာစစ်ဆေးခြင်းမတိုင်မီ ရေးဆွဲထားရမည်။

(စ) **စာမေးပွဲ အဖြေလွှာများ စစ်ဆေးခြင်း။** စာမေးပွဲဘုတ်အဖွဲ့များသည် အဖြေလွှာများ စစ်ဆေးခြင်းကို တာဝန်ယူစီမံခန့်ခွဲရမည်။ စာမေးပွဲအဖြေလွှာများကို စစ်ဆေးခြင်း မဆောင်ရွက်မီ လျှို့ဝှက်နံပါတ် (Code) ရေးသွင်းခြင်းနှင့် မှတ်တမ်းတင်ခြင်း ကိစ္စ များကို တာဝန်ယူဆောင်ရွက်ရမည်။ စာမေးပွဲဘုတ်အဖွဲ့ကိုယ်စား အဖြေလွှာများကို တာဝန်ယူစစ်ဆေးရန် ပြင်ပမှကျွမ်းကျင်သူများ (သင့်လျော်သည့် CoC ကိုင်ဆောင်

ထားသူများ) ကို ပို့ဆောင်ရေးဝန်ကြီးဌာန၏ သဘောတူညီချက်ဖြင့် တာဝန်ပေးဆောင်ရွက်နိုင်သည်။ အဖြေလွှာများ စစ်ဆေးရာတွင် စာမေးပွဲဘုတ်အဖွဲ့များမှ ရေးဆွဲအတည်ပြုထားသည့် စံပြုအဖြေလွှာနှင့် အမှတ်ပေး စည်းမျဉ်းတို့အရ ဆောင်ရွက်စေရမည်။

(ဆ) စာမေးပွဲအောင်/ ရှုံးသတ်မှတ်ပေးခြင်း၊ Moderation ပြုလုပ်ပေးခြင်း။ စာမေးပွဲဘုတ်အဖွဲ့သည် အဖြေလွှာများ စစ်ဆေးပြီးနောက် ရရှိသည့် ရမှတ်များနှင့် သတ်မှတ်ထားသည့် အောင်မှတ် (Pass Mark) တို့အရ စာမေးပွဲအောင်/ ရှုံး ဆုံးဖြတ်ခြင်းကို ဆောင်ရွက်၍ အောင်စာရင်း ထုတ်ပြန်ပေးရမည်။ အောင်စာရင်း ထုတ်ပြန်ပြီးချိန်တွင် သက်ဆိုင်ရာ Result Sheet ကို စာမေးပွဲဖြေဆိုခဲ့သူတိုင်းအား ထုတ်ပေး၍ မှတ်တမ်းတင်ထားရမည်။ အောင်စာရင်း ထုတ်ပြန်ပေးခြင်း မတိုင်မီ လိုအပ်ပါက Moderation ပြုလုပ်နိုင်သည်။ ထိုသို့ Moderation ပြုလုပ်ခြင်းအတွက် ဆောင်ရွက်မည့် Procedure များကိုရေးဆွဲပြီး ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနသို့ တင်ပြ၍ အတည်ပြုချက် ရယူထားရမည်။ ထို့အပြင် စာမေးပွဲဘုတ်အဖွဲ့၏ ဆုံးဖြတ်ဆောင်ရွက်ချက်များကို မှတ်တမ်းတင်ထားရမည်။ Moderation ပြုလုပ်ပေးရာတွင် နိုင်ငံတော်က သတ်မှတ်ထားသည့် သက်ဆိုင်ရာ ကျွမ်းကျင်မှုစံများအပေါ် နိမ့်ကျစေမှု မရှိစေရေးအတွက် ချင့်ချိန်ဆောင်ရွက်ရမည်။

(ပုံ)မောင်မောင်ဦး
ညွှန်ကြားရေးမှူးချုပ်
ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန
ပို့ဆောင်ရေးဝန်ကြီးဌာန